

# လှေဆူညါ

## GO FORWARD

### ပျာကဠိဘူထံခဝဂျာန်ဆတ်ပရာ

ယွှမ်းတင်ပီမိရဲနကိး  
ထီၣ်ယါတၣ်မနုလဲၣ်.  
စံးတၣ်ပှါအံၣ်စရလးဖိ  
ဒ်သိးကလဲၣ်တၢ်ဆူညါ  
တက့ၢ်. ၂၆.၁၄.၁၅.

ဖူးတြုၤအါရံၤ ၂၀၁၉

ပျာကဠိဘူထံခဝဂျာန်ကမ္ဘာၣ်တၢ်အိၣ်ဖျိၣ် (၁၀၁)ဘျီတဘျီ တၢ်ပုၤတၢ်ဂီၤတဖၣ်

ကတြုၤ ၇၁ နံၣ်ဂီၤ ၂ လိမ္မးတြုၤအါရံၤ ၂၀၁၉ နံၣ် Vol. 71 No. 2 February 2019



ဝဲၤကျိၤလၢသးစၢ်တၢ်မၤဝီၢ်မုၢ်နံၤ  
လိမ္မးတြုၤအါရံၤ (၉)သိ





ကစာယွှအဘျူးအဖိုင်ဒိပ်ဝဲအါဝဲအယိ ပလဲဒီဖျိဘဉ် လါယနူအါရံ ပွဲဒီးတံးမနုာ်မနာ၊ တံးအိဉ်ဆူဉ် အိဉ်ချ၊ တံးဂံးတံးဘါ၊ တံးသုဉ်ခုသးခုလကစာယွှအပူနုဉ်လီၤ.

ကီၢ်ပကိတကူဉ်တူၢ်လိာ်ဘဉ် ပုၤကညီဘျုးထံခဝုရှာဉ်ကမျာ်တံးအိဉ်ဖိုင်(၁၀၀)ဘျီတဘျီ လာတံးသးခု တံးဂံးဆူဉ်ဘါဆူဉ်အပူနုဉ်လီၤ. တံးအိဉ်ဖိုင်အဆာကတီၢ်န့ဉ် ပထံဉ်ဘဉ်က့ၤတံးသကိးလာ လီၢ်ယံၤလီၢ်ဘျူး အါဒဲအါဂ၊ စံဉ်ညီဉ်အာဉ်လီၤဘဉ် တံးဂံးတံးကျါအါကလုာ်အါမံးဒီး နုာ်ပာ်အါထီဉ်ဘဉ်ကီၢ်တဖဉ် အတံးမသ ကိး, ခဝုရှာဉ်ဝဲကျါတဖဉ် အတံးဖံးတံးမနုာ်လီၤ. ပစံးဘျူးကစာယွှလော အတီခိဉ်ရိဉ်မဲလောပုၤကညီဘျုးထံ ခဝုရှာဉ်တံးကရကရိဖးဒိဉ်အတံးဟဆာဖံးမသကိးတံး လာကီၢ်ပံးယီၤအပူနုဉ်လီၤ.

သုဉ်ဘီဉ်သးစာ်အါဒဲအါဂနုဉ်လီၤမသကိးတံးလာတံးအိဉ်ဖိုင်, လာကီၢ်တံးကရကရိဒီး လာခဝုရှာဉ် ဝဲကျါတဖဉ်အပူအယိ မုာ်ဂံးဘါဖးဒိဉ်လာ တံးဖံးတံးမဆူညါအဂီၢ်န့ဉ်လီၤ. လါဖးတြုၤအါရံအခိဉ်ထံးတ နံ့န့ဉ် မုာ်မုာ်နံၤလီၤဆီလော သးစာ်တံးမအဂီၢ်အယိ တံးအိဉ်ဖိုင်အါဖု မတံးရဲဉ်လီၤဆီလော သးစာ်တံးမအဂီၢ်လီၤ. တံးထာဖိုင်လီၤဆီအိဉ်စ့ၢ်ကိးအယိ, ပစံးဘျူးဘဉ်ကီၢ်တံးအိဉ်ဖိုင်တဖဉ်လော အပာ်သုဉ်ပာ်သးဒီးဆုာ်လီၤတံးမဘူဉ် ဆူခဝုရှာဉ်ဝဲကျါလော သးစာ်တံးမအဂီၢ်န့ဉ်လီၤ.

ဖဲပမူ, ဖဲပမသ့န့ဉ် ပဟ့ဉ်တံး, ပမစာတံး, ပမသကိးလာတံးကာက့ၤပတံးန့ဉ်သါအယံအလၢ လာအမုာ် တံးမဆူဉ်ထီဉ်ပတံးအိဉ်ဖိုင်, ကီၢ် ဒီးခဝုရှာဉ် တံးကရကရိအတံးဖံးတံးမနုာ်လီၤ. ခဲလၢာ်န့ဉ် မုာ်လာကစာယွှ အလၢကပီၤ ကအိဉ်ဖျါထီဉ်အဂီၢ်န့ဉ်လီၤ. မဲကစာယွှဆိဉ်ဂ့ၤကညီဘျုးထံခရံဉ်ဖိကိးဂဒဲးတက့ၢ်.







**နန်ရွဲတက်ကွဲး**

ပုသေးစာ်မ့ၢ်ပုလုၤ ကဘဉ်အိဉ်ဒီး တၢ်ဒိဉ်တုဉ်ခိဉ်ပုၤလုၤတၢ်ကိးကပၤဒဲးန့ဉ်လီၤ. ခရံဉ်ဖိသ့ဉ်ဘီဉ်သးစာ် တဖဉ်လိဉ်ဘဉ်လုၤ အကထံဉ်န့ၢ်ဘဉ်ဝဲ အတၢ်အိဉ်မူလုၤ အိဉ်ဒီး အခိပညီ ဒ်အဝဲသ့ဉ်မ့ၢ်တၢ်အသိးန့ဉ်လီၤ. ဒ်သ့ဉ်ဖးဒိဉ်မ့ၢ်သ့ဉ်လုၤအခိဉ်ထံးန့ဉ် မ့ၢ်သ့ဉ်ဆံးဆံးဖိအသိး ပုၤသ့ဉ်ဘီဉ်သးစာ်တဖဉ် အိဉ်လုၤတၢ်ဒိဉ်တုဉ် ခိဉ်ပုၤကိးကပၤဒဲးအကျဲကပူၤန့ဉ်လီၤ.

ထါစံးထီဉ်ပတြၢၤ ဘးဝဲ စံးဝဲ “ ပုၤလုၤအတလဲၤဘဉ်ဝဲလုၤ ပုၤတတီတလီၤဘဉ် အကူဉ်ထီဉ်ဖးလီၤတၢ် အပူၤ, ဒီးတဆၢထၢဉ်ဘဉ်ဝဲလုၤ ပုၤမၤတၢ်ဒဲးဘးအကျဲ, ဒီးတဆ့ဉ်နီၤဘဉ်ဝဲလုၤ ပုၤဒုဉ်ဒွဲဉ်တၢ်အလီၢ်ဆ့ဉ်နီၤဘဉ် န့ဉ် ဘဉ်ဆိဉ်ဂ့ၤဝဲလီၤ.” အသိး ပုၤသးစာ်တဖဉ်အိဉ်ဒီး တၢ်သးရူတလုၤ ဒီးခိဖျိကစာ်ယွၤအယိ တၢ်မၤနၢၤန့ဉ် အိဉ်ဒီးအဝဲသ့ဉ် လုၤအအိဉ်မူအဆၢကတီၢ် ဒီးဖဲအလဲၤပူၤကွံဉ်ဟီဉ်ခိဉ်အံၤဒုဉ်လဲဉ်န့ဉ်လီၤ. ဒ်သ့ဉ်ဘီဉ်သးစာ် သ့ဉ်တဖဉ်အသိး ပုၤအတီအလီၤအကျဲန့ဉ် ဘဉ်တၢ်ဆုၤအိးဒီး ကဟုကယဉ်အိးလုၤယွၤန့ဉ် မ့ၢ်တၢ်အကါဒိဉ် မးန့ဉ်လီၤ.

ဆၢဂ့ၤဘဉ်သ့ဉ်ဘီဉ်သးစာ်ကိးဂၤ မံပကသ့ဉ်ညါ တၢ်တီတၢ်လီၤဒီး ဒိဉ်ထီဉ်လုၤ တၢ်သးရူတလုၤ လုၤအအိဉ်မူ အဆၢကတီၢ် ဒီးကဲထီဉ်ပုၤမၤနၢၤတၢ်လုၤ သးသမူအတၢ်လဲၤအပူၤန့ဉ်တက့ၢ်.



ပုၤဒီးတၢ်ဆၢဂ့ၤ

စဲမစၢဉ်  
နန်ရွဲ  
ပုၤကညီဃျၢထံခဝဲရၢဉ်





# ခဝုရုၢ်တၢ်အိၣ်ဖိၣ်ဖးဒိၣ်(၁၀၁)ဘျီတဘျီ

ခဝုရုၢ်ကမ္ဘၢ်တၢ်အိၣ်ဖိၣ်ဖးဒိၣ် (၁၀၁)ဘျီ ဘၣ်တၢ်မၤအိၣ်ဖိၣ်ဖးဒိၣ် ဘၣ်တၢ်မၤအိၣ်ဖိၣ်ဖးဒိၣ် (၂.၁.၂၀၁၉) ဟီတုၤ (၆.၁.၂၀၁၉)နံၤန့ၣ်လီၤ. တၢ်အိၣ်ဖိၣ်ဖးဒိၣ်တဘျီအံၤ အတၢ်တီၢ်ထု မ့ၢ်ဝဲ “လၢထီၣ်ပုၤထီၣ်လၢတၢ်ကၤက့ၤ ပတၢ်န့ၢ်သိၤအယံၤအလၢ” န့ၣ်လီၤ. ပုၤဟၤလီၢ်ဆ့ၣ်နီၤတဖၣ်မ့ၢ်ဝဲ (၁) သရၣ်ဒိၣ်ဒီးကထာၣ်ခြံၣ်န့ၣ် (ကရၢဒိၣ်), (၂) သရၣ်ဒိၣ်သ့အိၣ်ထု(ကရၢဒိၣ်စၢၤ), (၃) သရၣ်မုၢ်ဒိၣ်ဒီးကထာၣ်မုၢ်စိ (ကရၢဒိၣ်စၢၤ)တဖၣ်န့ၣ်လီၤ. ပုၤကွဲးနီၣ်တၢ်တဖၣ်မ့ၢ်ဝဲ သရၣ်ဒိၣ်မုၢ်ဒုၣ်ဘဲလ်(ကီၢ်တက့ၢ်), သရၣ်မုၢ်မုးထု(ကီၢ်ဘျဲး), သရၣ်မုၢ်အိၣ်သီထု(ခဝုရုၢ်ဝဲလီၢ်), သရၣ်ဒိၣ်ကီၢ်မုး(ကီၢ်မိၣ်), သရၣ်မုၢ်မုၢ်ဝဲ(ကီၢ်တီၤအူဘျဲးပုၤ), ဒီးသရၣ်အိၣ်ဒိၣ်ဝဲ (ခဝုရုၢ်ဝဲလီၢ်) န့ၣ်လီၤ.



(၂.၁.၂၀၁၉)ဟီ အိၣ်ဒီး ကီၢ်ပကိတက့ၢ် ဒုၤထီၣ်တၢ်ဂဲၤကလိာ်ဝဲ တၢ်အိၣ်ဖိၣ်ဖးဒိၣ်ကမ္ဘၢ်တၢ်အိၣ်ဖိၣ်ဖးဒိၣ် (၁၀၁)ဘျီတဘျီအတၢ်ရဲၣ်တၢ်က့ၤ လၢဘျီၣ်ရိၣ်အချၢ ဒီးလၢအပူၤ ဘၣ်တၢ်မၤအိၣ်ဖိၣ်ဖးဒိၣ်ဂၤဂၤကလိာ်လၢကစၢ်ယွၤ အလၢကပီၤအကီၢ်န့ၣ်လီၤ. ပုၤဟၤလီၢ်ဆ့ၣ်နီၤမ့ၢ် ခဝုရုၢ်န့ၣ်ခွဲၣ်သယံၤ, ပုၤတီၢ်တၢ်သတီၢ်ပျံၤ(၁) သရၣ်ဒိၣ်ဒီးကထာၣ်ခြံၣ်န့ၣ်, (၂) ခဝုရုၢ်န့ၣ်ခွဲၣ်, (၃) သရၣ်မုၢ်ဒိၣ်ဒီးကထာၣ်မုၢ်စိန့ၣ်လီၤ. အိၣ်ထီၣ် မူးတဘျီအံၤလၢ သရၣ်မုၢ် ဒီးကထာၣ်ခွဲၣ်ဖိအတၢ်ထုကဖၣ်န့ၣ်လီၤ.





ဖူးတြုအါရံ

တၢ်ရဲၣ်တၢ်ကျဲၤလၢဘျီၣ်ရီၣ်ပုၤ ပုၤစံၣ်တဲၤတဲၤလီၤတၢ်မ့ၢ် သရၣ်ဒိၣ်ဒီးကထၢၣ်ကျၢၤတီၢ်န့ၣ်လီၤ. တၢ်ဘျီၣ်တၢ်ဘါဝံၤ တီၢ်ထွဲထီၣ် အခံၤလၢ ကီၢ်ပကိတကူၣ် အတၢ်တူၢ်လီၤတၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ.

တၢ်ဘျီၣ်တၢ်ဘါ တကတီၢ်ဘၣ်တကတီၢ် ပုၤဟ့ၣ်တၢ်ကစီၣ်, ပုၤထုကဖၣ်, တၢ်သးဝံၣ်ရီၣ်, တၢ်ထၢဖီၣ်, ပံၤကွဲၤ, တၢ်စံးဘျူးစံးဖီၣ်, တၢ်ဘီးဘၣ်သ့ၣ်ညါ အိၣ်ဝဲလီၤတၢ်လီၤဆဲးဂ့ၤမးအယံၤ, ပုၤလဲၤထီၣ် ကမုၢ်တၢ်အိၣ်ဖီၣ်တဖၣ် ဒီးန့ၣ်ကစၢ် အကလုာ်ကထိ, နီၤသးအကံၢ်အဘါ န့ၣ်လီၤ. ပထံၣ်ဘၣ်တၢ်သးကိး ဟဲၤလၢလီၤယံၤလီၤဘူး, ထံၣ်ဂုၤကီၢ်ဂၤ တဖၣ်, ကစၢ်ယွၤ ဟံၣ်ဖီၣ်ပုၤ တနံၣ်တဘျီ လၢပကထံၣ်လီၤပသး, နၢ်ဟူၤလီၤပကစီၣ်, ဘျီၣ်သကိးဘါသကိး, ဟ့ၣ်မၤဘျီၣ်တၢ်ဒီဖျိကျိၣ်စ့, ဒီဖျိတၢ်ကူၣ်တၢ်သိးတဖၣ်အယံၤ မ့ၢ်ဆိၣ်ဂ့ၤဖးဒိၣ် လၢယွၤန့ၣ်လီၤ.

တၢ်သးဝံၣ်သတြီၤ ကရူၢ်တၢ်သးဝံၣ် ပုၤန့ၣ်သတြီၤ တၢ်အိၣ် (၁၇)ဖု, ပုၤဒီးန့ၣ်ဒိၣ်ဖး(၁)ကီၢ်ကယိမိာ်ပုၤ, (၂)ကီၢ်တီအူသ့ၣ်တီၣ်ဘဲ မိာ်ပုၤ, (၃)ကီၢ်ပသံၣ်မိာ်ပုၤ န့ၣ်လီၤ. တၢ်သးဝံၣ်ယံၤလွံၢ် ပုၤန့ၣ်သတြီၤ တၢ်အိၣ်(၁၆)ဖုဒီး ပုၤဒီးန့ၣ်ဒိၣ်ဖး(၁) ကီၢ်ဖၣ်အၣ်မိၣ်လမ့ၣ်, (၂)ကီၢ် တီအူသ့ၣ်တီၣ်ဘဲမိာ်ပုၤ, (၃)ကီၢ်တီအူပကူၣ်န့ၣ်လီၤ. ဖျၢၣ်ပီၢ်တၢ်ပြၢ ပုၤဒီးန့ၣ်ဒိၣ်ဖး(၁)ကီၢ်ပသံၣ်မိာ်ပုၤ, (၂)ကီၢ်တကူၣ်, (၃)ကီၢ်ကယိ မိာ်ပုၤ န့ၣ်လီၤ. တနံၣ်အံၤ သရၣ်သမိလၢ မံၢ်လၢအရံၢ်ပုၤ ဘၣ်တၢ် ဟံၣ်ဖျိထီၣ် အီၤ(၄၃)ဂၤန့ၣ်လီၤ.

တၢ်အိၣ်ဖီၣ်တဘျီအံၤ ပုၤဆဲးလီၤမံၤအိၣ် (၂၄၆၈)ဂၤ ဒီးတၢ်မၤဘျီၣ်စ့ဟဲၣ်နဲၣ် ခဲလၢကံ (၅၀, ၅၄၀,၀၀၀)ဘး န့ၣ်လီၤ.

(၆.၁.၂၀၁၉)ဟါ, (၈:၀၀)န့ၣ်ရံၣ် တၢ်ရဲၣ်တၢ်ကျဲၤ လၢခံ ကတၢ်ဝံၤ တၢ်ဟံၣ်ဆဲၣ်သးတၢ်ဘါ ပုၤတီၢ်ဒိၣ်ရီၣ်မဲၤန့ၣ်ပုၤလၢ ကီၢ်မိၣ် လီၤစီဆဲၣ်ကိၣ်န့ၣ်လီၤ.

န့ၣ်လၢကဟဲၤ ပုၤကညီဘျၢထံၣ်ခဝဲၣ်ကမုၢ်တၢ်အိၣ်ဖီၣ် (၁၀၂)ဘျီတဘျီ ကဘၣ်တၢ်မၤအီၤလၢ ကီၢ် မိၣ်, ဝုၤစ့တ့ၣ် န့ၣ်လီၤ.





# ကိုတကူလံာ်လံာ် ဒီးတံဆဲးတံလံာ်လံာ်တံတံတံ



ကိုတကူလံာ်လံာ် ဒီးတံဆဲးတံလံာ်လံာ်တံတံတံ ဒီးတံကွဲးဖိုၣ်ရတံာ်မလီ ဘၣ်တံမအီလံာ် ကိုတကူကွဲးစားကရာနံၣ်(၁၀၀)တံသ့ၣ်ထီၣ် ဖဲလီနီၣ်ဝုဘၣ်(၂၀-၂၁)သီ, ၂၀၁၈နံၣ်န့ၣ်လီ. ပုလံာ်လံာ်တံတံဖၣ်မ့ၣ်ဝဲ သရၣ်မုၣ်ဒိၣ်တုၣ်မ့ၣ်ဖျၢၣ် ဒီးသရၣ်ဒိၣ်စီၣ်န့ၣ်ယံၣ်(သီ) န့ၣ်လီ. ပုလံာ်ထီၣ်တံမလီခဲလံာ်(၃၆)ကန့ၣ်လီ.

ပစးထီၣ် ၂၀၁၉နံၣ်ဒိၣ်ကါသီလံာ်အမ့ၣ် ဖိသၣ်အကိုတံတံဖၣ်ကိုအလံာ် အိၣ်ယုာ်ဒီးတံဂီၤကွဲးကွဲးတဖၣ်လီ. တံာ်ဟံလံာ် ပကရလီ ဖဲကိုတကူသ့ၣ်ကီလီပဲတံအိၣ်ဖိုၣ်န့ၣ်လီ. ကိုတကူဖိလံာ်တဖၣ် တံကွဲးပြုဖိုၣ်ရအကို ယုထာဟံလီတံဂုၢ်ဒိၣ်တံလံာ် “နကိုမုၢ်မုၢ်မုၢ်” န့ၣ်လီ. ဘၣ်ယးဒီးတံဂုၢ်အံၤ မ့ၢ်အဲၣ်ဒီးသ့ၣ်ညါအါထီၣ် ဝံသးစုၤ ဆဲးကျိးဘၣ်ဆူ [Taw Maw Saw Facebook Account](#) တက့ၢ်.

သရၣ်အီကားစတံၣ် (ဖိတံမိ)  
အဲးဒီးထၢၣ်, ကျဲးစးမဲးကစံ, ကိုတကူ

## တံကွဲးမုၢ်မုၢ်မုၢ်လံာ်စီဆံၣ်ကို, ကိုမုၢ်မုၢ်မုၢ်

ကိုမုၢ်မုၢ်မုၢ်လံာ်စီဆံၣ်ကို ပဲာ်ထီၣ်အနံၣ်(၅၀)အယံ ကိုယုာ်လံာ်ထု ဒီးတံပုၢ်ကိုတံရဲၣ်တံကျဲး ကဘၣ်တံမအီလံာ် ဒ်လံာ်အံၤအသီးအယံ, သရၣ်သမါ ဒီးကိုဖိမုၢ်မုၢ်မုၢ်ခဲလံာ်, ပုလံာ်အဖျိထီၣ်တံဖျိ မုၢ်မုၢ်မုၢ်လံာ်စီဆံၣ်ကို အိၣ်လံာ်ယံလံာ်မုၢ်မုၢ်မုၢ်ကီးဂါ မံသုကဟံဒီး သးခု ဟ့ၣ်ဂံၢ်ဟ့ၣ်ဘါပု လံာ်တံရဲၣ်တံကျဲးတဘျီအံၤန့ၣ် မ့ၢ်ပတံကွဲးမုၢ်မုၢ်မုၢ် လံာ်သးန့ၣ်လီ.

ဒီးကထာၣ်လီရဲၣ်မိ(မုၢ်မုၢ်မုၢ်လံာ်စီဆံၣ်ကို)

### တံရဲၣ်တံကျဲး

- ၂၂.၂.၂၀၁၉(မုၢ်ဖိဖး) ဂီၤ(၁၁:၀၀)န့ၣ်ရံၣ် - ထြားစတံ တံအိၣ်ဖိုၣ်
- ဟါ (၂:၀၀)န့ၣ်ရံၣ် - တံဟံစီဆံၣ်ဖျိကိုတံသ့ၣ်ထီၣ်
- ၂၃.၂.၂၀၁၉ (မုၢ်ဘျီ) ဂီၤ(၇:၀၀)န့ၣ်ရံၣ် - တံမလံာ်ကဟီ တံရဲၣ်တံကျဲး
- ဂီၤ(၁၀:၀၀)န့ၣ်ရံၣ် - ဖျိကိုတံဘါ
- ဟါ(၂:၀၀)န့ၣ်ရံၣ် - တံဟ့ၣ်လီဖျိကိုလံာ်အုၣ်သးတံရဲၣ်တံကျဲး (တနံၣ်အံၤ အိၣ်ဒီးယုာ်လံာ်တံရဲၣ်တံကျဲးအယံ ဖျိကိုတံရဲၣ်တံကျဲး ကဘၣ်တံမအီလံာ်ဖဲမုၢ်မုၢ်မုၢ်နံၣ်န့ၣ်လီ.)
- ၂၄.၂.၂၀၁၉ (မုၢ်ဒီး) ဂီၤ(၇:၀၀)န့ၣ်ရံၣ် - တံဟံစု တံရဲၣ်တံကျဲး
- မုၢ်ဆါ(၁၀:၀၀)န့ၣ်ရံၣ် - ယုာ်လံာ်တံဘါဖးဒိၣ်



# တံးဘျူးဆာဂုသရၣ်န့ၣ်မူ ဒီးဟံၣ်ဖိယိဖိ



ဖိမုၣ်နီၣ်ဖိလွဲထူပဲၤထီၣ် (၁၇)နံၣ်ဖဲ (၂.၁၁.၂၀၁၈),  
ဖိခွဲစီၤဘၣ်နါဘၤပဲၤထီၣ်(၁၃)နံၣ်ဖဲ(၁၆.၂.၂၀၁၈),  
ဖိမုၣ်နီၣ်စၢဒုခရံၣ်ပဲၤထီၣ် (၁၂)နံၣ်ဖဲ(၁၇.၁၂.၂၀၁၈),  
ဖိမုၣ်နီၣ်လါကပြုၣ်မူပဲၤထီၣ်(၁၀)နံၣ်ဖဲ(၃၀.၉.၂၀၁၈),  
စီၤယံးရှမၤဖုလးပဲၤထီၣ် (၈)နံၣ်ဖဲ(၆.၆.၂၀၁၈)အယိ  
ပါပါစီၤန့ၣ်မူ ဒီးမိမိနီၣ်ဆံးလါ (ကီၢ်အိးစတြုလယၣ်)  
တံးဘျူးယွၤဒီးဟ့ၣ်မၤဘျူၣ် လဲၤဆူညါမဲးကစံ တကလီၢ်  
ယံၣ်ကထိဘး တီတီန့ၣ်လီၤ.

တံးဘျူးဘၣ် မိပါလၢအဟ့ၣ်မၤဘျူၣ်တၢ်န့ၣ်လီၤ. ဆာဂုၤဘၣ် ဖိမုၣ်ဖိခွဲဖိတဖၣ် ဒ်အမ့ၢ်တၢ်န့ၢ်သါဟံၣ်လၢယွၤအသိး  
ကဒိၣ်လၢနီၣ်မိဒီးသး, ကမ့ၢ်ပုၤကူၣ်ဘၣ်ကူၣ်သ့, ပုၤဖျိးစိ, ပုၤလုၢ်ဒိၣ်ပုၤဒိၣ်လၢမိပါ, ခူၣ်ထၢပုၤကလုၢ်အဂီၢ်, အဒိၣ်  
ကတၢ်လၢယွၤအဂီၢ်တက့ၢ်န့ၣ် မ့ၢ်ပတၢ်ဆာဂုၤ ထုကဖၣ်န့ၣ်လီၤ.

## တံးဘျူးဆာဂုဆူအရံၣ်စိနါတၢ်အိၣ်ဖိၣ်

လၢတၢ်သးအိၣ်မၤသကိးတၢ်ဒီးလဲၤဆူညါ  
မဲးကစံအဂီၢ် သရၣ်ဒိၣ်သးဆာထီ, သရၣ်မုၣ်  
ဆၣ်ကစီၤ ဒီးအရံၣ်စိနါ တၢ်အိၣ်ဖိၣ်(USA)  
ဖိလံၤတဖၣ် ဟ့ၣ်မၤဘျူၣ် (၁၅၀,၀၀၀)ဘး  
တီတီန့ၣ်လီၤ.




တံးဘျူးဘၣ် သရၣ်ဒိၣ်, သရၣ်မုၣ် ယုၣ်ဒီး  
ဖိလံၤ တၢ်အိၣ်ဖိၣ် ဖိခဲလၢၣ်န့ၣ်လီၤ.

မိယွၤကဆုၢ်ကဒီးသု လၢနံၣ်သီလါသီအံၤ အပူၤ, သုကဘၣ်ဘျူးဘၣ်ဖိၣ်အါထီၣ် လၢယွၤ, ယူဖိး ဒိၣ်ထီၣ်ထီထီၣ်  
တက့ၢ်န့ၣ် မ့ၢ်ပတၢ်ဆာဂုၤထုကဖၣ်န့ၣ်လီၤ.

## တၢ်ဘျီဘၣ်က့ၤ

ယနုၤအခါရံၣ်, ၂၀၁၉နံၣ် လဲၤဆူညါမဲးကစံ ကဘျူးပၤ (၁၅), သရၣ်ဒိၣ်ဒီးကထၢၣ်အီၣ်န့ၣ်ညိၣ်အတၢ်ကွဲးခိၣ်တီ  
လၢအမ့ၢ် “နံၣ်သီလါသီသးအသီ” အပူၤ လံၣ်စိဆံၣ် ကလၢတံ (၂:၁၀)အလီၢ်န့ၣ် ဝံသးစူၤ ဘျီဖးဘၣ်က့ၤလၢကလၢတံ  
(၂:၂၀ - ယဒီးသံဃုၣ်လံယသးလၢ ထုၣ်စုညါအလီၤ ဒီးခရံၣ်န့ၣ်လံ, ဘၣ်ဆၣ် ဒီးယမူလီၤ. ဘၣ်ဆၣ် တမ့ၢ်လၢၤဘၣ်  
ယၤဘၣ်, မ့ၢ်ခရံၣ်မူလၢယပူၤလီၤ. ဒီးတၢ်လၢယမူ လၢတၢ်ဖိးတၢ်ညၣ်အပူၤခဲကနံၣ်အံၤ, မ့ၢ်ယမူလၢတၢ်န့ၣ် ဘၣ်ယး  
ဒီးယွၤအဖိခွဲတဂၤ, လၢအအဲၣ်ယၤ ဒီးဟ့ၣ်လီၤကွံၣ်အသးလၢယဂီၢ်လီၤ.)





# စွာမ္မာနရံကျီးစားတရဂုပွဲထိုင်အနိပ်(၁၀၀)တင်စံးဘျူးယွာ

စွာမ္မာနရံကညီဘူထံ တင်အိပ်ဖိုင်ကျီးစားကရာ ပွဲထိုင် အနိပ်(၁၀၀)တင်စံးဘျူးယွာတင်ဘါ ဘုတ်တင်မအီဖဲ လါဒီအိဉ်ဘုတ် (၁၆)သီ, (၂၀၁၀)နံနံလီ. တင်အိပ်ဖိုင်ကရာတဖုအံ လဲတင် တဆီဘုတ်တဆီ ဒီးပုတစါဘုတ်တစါ, စးထိုင်လု(၁၉၁၀)နံနံ ဒိပ်နံ လာဟံး နှံမူဒါ မာသကီးတင်တပတီဝံတပတီနံလီ.

ဖဲ(၁၅.၁၂.၂၀၁၀)နံ အိပ်ဒီးတင်မလကပီ ယူဘလံ မူးသးဖုံ, ပုတီဒိပ်ရိပ်မဲနံပုလု သရပ်အိပ်လုဘူ(GMF Music Team)နံလီ. ဖဲ(၁၆.၁၂. ၂၀၁၀)နံ, ဟါ(၃:၀၀)နံရိပ်ကတီ ပအီးထိုင်ဘုတ်နံ (၁၀၀)ယူဘလံတင်ဘါတင်ရဲတင်ကျဲဒီဖျီ တင်တီ တင် သတီပုနံလီ. သရပ်ဒိပ်ကွစာဒီး ဖုသရပ်ဒိပ်ဘီတို တင်တင် သတီပုလဲ ကမုဂ်သးဝံ "ယသးခု ဆဲဒိပ်လဲ" ထဲတဆါဒီး ဒီးနံလီသကီးဆူတင်ဘါသရိပ်ပုနံလီ.

တင်ဘုတ်တင်ဘါအတင်ရဲတင်ကျဲကတီ ကရာဒိပ် နီ

အိပ်ဂုထု ဟလီဆုဒ်နီ, ကျီးစားကရာဖိတဖု ဟုတ်ထိုင်ယူဘလံ တင်သးဝံဖးဒိပ်လု သရပ်ဒိပ်ကွ စာဒီး သရပ်မုဒ်နီဒု ထးထိုင်ဝဲ နံလီ. ကျီးစားကရာဖိတဖုလု (BOC, DD Hill)ဒီး စာဖိုင်လု ဖိတဖု ဟုတ်ထိုင်တင်သးဝံနံလီ. ပုထုကဖုတင်လု သရပ်မု ရဲဒိပ်ဖိ (ဝဲကျဲလုသးစင်တင်မလကီ ပုနံတင်, ကီတကုတ်), ပုဟုတ် ကီဟုတ်ဘါလု သရပ်မုဒ်ဒိပ်ဒီးကထာဒိပ်ဖိဂီ, ဒီးအတင်ဂုမုဝဲ "တင်စံး စါတဲစါလုယွာစိဆုဒ်ဖျီ" နံလီ.

တင်ရဲတင်ကျဲအပု မလကပီဘုတ် ပုယံဂဲလု အမလတင်တင်လု ကျီးစားကရာလုအမု သရပ်ဒိပ် ကွစာဒု, သရပ်ဒိပ် ဘီတို, သရပ်မုလုဖိ, သးပုစဲမယာ်(မလတင်ကရာဒိပ်အတင်မ အနိပ် ၁၀)ဒီး နီအိပ်ဂုထု (မလတင်ကရာဒိပ်အတင်မ အနိပ်၁၀)တဖု နံလီ. လာခဲကတင် သးဝံပုဂံကျဲတင်လု "ဂဲထာဒိပ်ယဲစါ"ဝဲ သရပ်ဒိပ်ကွစာဒု ဆိပ်ဂုပုဂံကျဲတင်လီ.



## တင်စံးဘျူးဆာဂု. ဆု သရပ် ဒိပ်လုဂံမု ဒီးဟံဒိပ်ဖိယိဖိ

ဖိမုဒ်ဒိပ်နီ Global Joy, ဖိမုဒ်ဆဲး နီ Eirene, ပါပါသရပ်ဒိပ်လုဂံမု. ဒီးမိမိသရပ်မုဒ်ဒုလုဒ်ဖိ, ဟံဒိပ်ဖိယိဖိ သးခုစံးဘျူးယွာ ဒီးဟံဒိပ်မလဘုတ်လဲဆူညါ မဲးကစံ(၇၀,၀၀၀)ဘးတီတီ လုသရပ်ဒိပ်ဒီးသရပ်မုဒ် တင်ဖျီဆာကျဲပွဲထိုင် (၇)နံ ဖဲ(၁၈.၂.၂၀၁၉)နံအယိ နံလီ.

စံးဘျူး ဒီးဆာဂုဘုတ် ဟံဒိပ်ဖိယိဖိလု မဲယွာအမဲင်ကလဲတင်ဒီးသု, ဖိမုဒ်ဖိတဖု ကဒိပ်ထိုင်လုဂံမုဒ် ဒီးသး, သုကမုဒ်လုသးခုအါထိုင်လုယွာ တင်မအပု, ယွာကမလဲပဲ သုတင်မုဂံလုထီဘိတကုဂံနံ မုပတင်ဆာဂု ထုကဖုနံလီ.






# EVANGELISM THROUGH BUILDING CHURCHES



သရော်ဒိန်ဇူးဆါစွန်, CASSETTE SINGER  
ယွာဇော်အိန်လီလီလီလီလေး(နှစ်မေး)



သရော်ဒိန်ဆန်အိန်စု  
တော်ကစိန်



သရော်ဒိန်ဆဲးနိုန်  
တော်ကတိကျတော်ဒီး  
တော်ဝိးဘျူး

## တၢ်မၤလၢကပိၤပုၤလီၤဆီ(၆)က

စီၤကုၤနုၤ(Painter), တၢ်ဖျိၣ်ထီၣ်ပသံးထူ သရော်မုၢ်စံမာ်  
သရော်ဒိန်ကျၢၤတီၢ်(Runner), ပုၤဖျိၣ်ထီၣ်ပသံးထူလၢသရော်မုၢ်သုသု  
သရော်အူခွၢ်ထီ(တဟဲ), ဖျိၣ်ပသံးထူအဂီၢ်, သရော်မုၢ်မုၢ်ဖီ  
Daddy Tommy Toke, (Poet & Artist) ဖျိၣ်လီၤန့ၣ်ရံၣ်လၢသရော်မုၢ်အိန်ထူ  
သရော်ကိၣ်လွၣ် (H. Carpenter), ပုၤဖျိၣ်ထီၣ်ပသံးထူ လၢသရော်မုၢ်အိန်လုၢ်ဖီ  
သရော်စီၤပီလူး (H. Carpenter), ဖျိၣ်ထီၣ်ပသံးထူလၢသရော်မုၢ်ယံလၢ



တၢ်ဟ့ၣ်လီၤတၢ်မၤဘျၢၣ်ဆူ(ပ.ဘ.ယ.ပ)ဆူ,  
ကိုၣ်ဒိန်ခဲၣ်အဂီၢ်လၢ Dr.Allan  
(ETBC Adviser)



ဟီၣ်ဒိန်ဒိဘျၢၣ်န့ၣ် မ့ၢ်ယဟီၤအတၢ် တၢ်သးစိၣ်  
လၢလွၣ်အူၣ်ဗျၢၣ်သွးတၢ်အိန်ဖျိၣ်, ကီၢ်တကျိၣ် (ကျၢၤသး ဒီး မုၢ်ဒိန်မေး)

တၢ်မၤလၢကပိၤအိန်ဝဲဒီး တၢ်ဟ့ၣ်ကနၢၤတဖၣ်ဝံၤ လဲၤဆူမုၢ်မၤသကိးတၢ်ဆူခရံၣ်အပူၤတဖၣ် (၆၀)က အကျါ လဲၤပူၤဟီၣ်ဒိန်  
(၁၅)က, တၢ်ထုကဖၣ်လၢဟံၣ်ဖီဖီအဂီၢ် သရော်ဒိန်ဒဲးနယာ်ဒု(နိၣ်ဖီ)ပုၤလၢအိန်မုၢ်ဒီး(၄၅) ကအဂီၢ် တၢ်ထုကဖၣ်လၢသရော်ဒိန်ယွာဒူးမု(AGS  
KBC)န့ၣ်လီၤ.

တၢ်စံးဘျူးစံးဖျိၣ်ယွာအံၤ မူးဖးဒိန်” တဘျီအံၤ တၢ်အိန်ဖျိၣ်(၇၅)ဖုအကျါ ဟံတုၤဝဲထဲ(၄၀)ဖျိၣ်ဒီးတၢ်မၤလီၢ်(၃)တီၤန့ၣ်လီၤ. ဖဲတၢ်ရဲၣ်  
တၢ်ကျဲၤတဘျီအံၤ တၢ်လၢကဘျၢၣ်လၢကစ့ၤအိန်ဝဲ (၇၃)ကလီၢ်, ဟ့ၣ်လီၤမၤဘျၢၣ်သကိးဘၣ်ဆူ (KBTS) (၁၇၅)န့ၣ် ယုၤဘလံၤ (၁၀)ကလီၢ်,  
ဒီးဟ့ၣ်မၤဘျၢၣ်ဘၣ်ဆူ တၢ်လိၣ်ဘၣ်လၢ တၢ်သးခုကစီၣ်ပျီသရံၣ်အဂီၢ် (၁၀)ကလီၢ်န့ၣ်လီၤ. စ့ခဲလၢက(၉၃)ကလီၢ်အံၤ မ့ၢ်ဝဲတၢ်ဆိၣ်ဂုၤဟဲလၢထးဒီး  
တၢ်ဟံၣ်ဖျိၣ်မၤသကိးတၢ် အတၢ်ကဲဘျူးလၢ အလုၢ်အိန်ပူၤအိန်မးလၢ တၢ်စံၣ်ယဲၤတဲၤယဲၤအဂီၢ်န့ၣ်လီၤ. တၢ်ဘျူးအိန်မးလီၤ. ပုၤကီၢ်မုၢ်သ့ၣ်ဒၤ သုမုၢ်ဟဲထံၣ်  
ဘၣ်ဒီး ကမ့ၢ်တၢ်သးခုစ့ၢ်ကိးလၢသုကီၢ်လီၤ. ပစံးဘျူးဘၣ်က့ၤ (HKBC, Buffalo)ဒီး(FKBC, MN)တၢ်အိန်ဖျိၣ်တ ဖၣ်လၢအမၤသကိးတၢ်ဒီး  
တၢ်စံးဘျူးယွာအမူးဖးဒိန်တဘျီညါအံၤ ယုၢ်ဒီးပဝဲကီၢ်လိတၢ်အိန်ဖျိၣ်တဖၣ် အတၢ်မၤ သကိးအယိန့ၣ်လီၤ. ယွာဒၤ, မံပုၤကီၢ်မုၢ်စံးထီၣ်ပတြၢၤန့ၣ်  
တက့ၢ်. မံပုၤခဲလၢကစံးထီၣ်ပတြၢၤန့ၣ်တက့ၢ်. (စံး ၆၇း၃)

မုၢ်အိန်ဒီးသ့ၣ်ညါအိထီၣ်အလီၢ်မုၢ်အိန်ဆဲးကျိးဘၣ်ဆူ.. ၀၉-၇၇၅၂၇၆၅၀၅ တက့ၢ်. ဗုတၢ်ကံးယာ်ဖါဂီၤ



